

အသားအရေ ~ ပြူသည်။ 皮肤白净。
ဆုတ်တစ် က၊ <hsut tit> (古)弄潮，浸湿
ဆုတ်ပျံ က၊ <hsut pyan> 心旷神怡
ဆုတ်ပြုတ် န၊ <hsut pyout> = စွပ်ပြုတ်
ဆုတ်ဖျန်း က၊ <hsut phyan:> 浇洒，弄湿，泼湿，洒湿； မိုးရေ
~ သဖြင့်သစ်ပင်များစိမ်းလန်းလာကြသည်။ 由于雨水的冲刷，
树木变得苍翠起来。
ဆုတ်မော က၊ <hsut maw:> (诗)心情抑郁，心灰意懒，心
力交瘁
ဆုတ်လွတ် က၊ <hsut lut> (诗)留恋，眷恋，怀念，忧郁
ဆုတ်လှမ်း က၊ <hsut hlan:> 摘取，获取，够取； မဟာဝိဇ္ဇာဘွဲ့
ကို ~ ရန်ကြိုးစားသည်။ 努力争取文学硕士学位。
ဆွန် က၊ <hsun> ①稀有，极少； သည်နှစ်မိုး ~ သည်။ 今年
雨水稀少。 / အစာရေစာ ~ သည်။ 食物奇缺。 ②(古)跃
起，飞跃
ဆွန်နှင်း က၊ <hsun' nin:> (古)跃
ဆွန်နည်း က၊ <hsun' ne:> 稀少； မိုး ~ သဖြင့်ရိက္ခာလည်း ~
သည်။ 由于雨水稀少而粮食歉收。
ဆွန်နုဆွန်ပီး က၊ <hsun' non'hsun'pa:> 罕见，稀有； သူ့အ
ဖေကားစေတနာသဒ္ဓါတရား ~ နိုင်လွန်းလှပါတကား။ 他的父亲
真是个无情无义的怪吝人。
ဆွန်ပီး က၊ <hsun'pa:> 缺乏，减少，弱，差； အစားအသောက်
~ သည်။ 缺少食物。
ဆွန်ရှား က၊ <hsun'sha:> ①缺乏； စားနပ်ရိက္ခာ ~ သည်။ 缺
乏粮食。 ③价格高昂
ဆွပ် က၊ <hsut> (古)啄
ဆွမ်း န၊ <hsun: / hswan:> 斋饭，斋食； ~ ဆန် 做斋饭的
米 / ~ ခါယကာ 布施斋饭的男施主 / ~ တောင်း 盛斋
饭用的筐 / ~ တင် 僧用斋菜 / ~ အမ 布施斋饭的女
施主 / ~ ဆုပ် 盛斋饭的带盖的器皿 / ~ ဦး 施主做好
饭后先敬给僧人吃的部分
ဆွမ်းကပ် က၊ <hsun: kat> 向僧人敬斋
ဆွမ်းကြီးလောင်း က၊ <hsun: gyi: laun:> 居民同时对僧侣布
施； ~ ပွဲ (村、镇、地区集中举行的)斋僧会
ဆွမ်းကွမ်း န၊ <hsun: kun:> 斋饭，斋食
ဆွမ်းကျေး က၊ <hsun: kywei:> 请僧侣用斋； ~ ပွဲ 请若干
位僧人用斋并同时宴请亲友
ဆွမ်းခံ က၊ <hsun: khan / hswan: khan> 化斋食； ~ ချိန်
早八时左右 / ~ စာ 化缘得来的斋饭 / ~ ရွာ 去化斋
的村落
ဆွမ်းခံထွက် က၊ <hsun: khan htwet> 出去化斋，僧尼等外
出化斋食
ဆွမ်းခံပြန် I န၊ <hsun: khan pyan/hsun: gan pyan> (喻)
早晨九、十点钟； ~ ချိန် 约早晨九点至十点钟 II က၊

化缘后返回寺庙
ဆွမ်းခံဝင် က၊ <hsun: khan win> 僧侣到某地化斋； ~ ချိန်
早晨八时左右
ဆွမ်းခံဝတ် န၊ <hsun: khan wut> 化斋的义务
ဆွမ်းခုံ န၊ <hsun: khon> (敬佛用)供桌，供台
ဆွမ်းချ က၊ <hsun: khya> 在佛会上向僧人布施斋饭
ဆွမ်းစားကျောင်း န၊ <hsun: za: gyaun:> 僧侣们吃斋的庙
宇
ဆွမ်းစားစရပ် န၊ <hsun: za: z-yat> 僧侣进斋的亭子
ဆွမ်းစဉ် I န၊ <hsun: zin> ①布施前的准备工作 ②人死
后七天之内每日布施的斋 II က၊ <hsun: zin> ①布
施前准备 ②人死亡七天之内每日布斋
ဆွမ်းစဉ်ကြ က၊ <hsun: zin kywa> 僧人去办丧事的施主家
用斋
ဆွမ်းစဉ်ပင့် က၊ <hsun: zin pin> 请僧人到办丧事的家里
用斋
ဆွမ်းစိမ်း န၊ <hsun: zei:> = ဆွမ်းဆန်စိမ်း
ဆွမ်းဆီယစ် က၊ <hsun: zi yit> 僧侣饭后困乏
ဆွမ်းဆော် န၊ <hsun: hsaw> 村镇里通知住户准备布斋的
人
ဆွမ်းဆန်စိမ်း န၊ <hsun: zan zein:> 布施用的米和其它物品
ဆွမ်းညွှန်/ဆွမ်းညွှန်း က၊ <hsun: hnyun / hsun: hnyun:> 安
排僧侣去施主家用斋
ဆွမ်းတော် န၊ <hsun: daw> ①斋食 ②来化斋的僧侣； ယဲ့
~ လာပြီ။ 喂，化斋的来了！
ဆွမ်းတော်ကြီး န၊ <hsun: daw gyi:> 在斋戒日敬佛用的集
体募化来的食物
ဆွမ်းတော်ကြီးတင် က၊ <hsun: daw gyi: tin> 缅历八月月盈
日众善男信女隆重地以斋饭或水果等敬佛
ဆွမ်းတော်တင် I က၊ <hsun: daw tin> 敬斋供佛； နံနက်တိုင်း
~ ၏။ 每天早上给佛上供。 II န၊ <hsun: daw din> 供
佛的斋饭、水果等
ဆွမ်းတော်ပွဲ န၊ <hsun: daw bwe:> 装斋食的碗、盘等
ဆွမ်းတင် I န၊ <hsun: din> 给佛供奉斋饭者 II က၊
<hsun: tin> 以糯米糕、椰子、香蕉等敬 ဦးရှင်ကြီး 神
ဆွမ်းပတ် န၊ <hsun: bat> = ဆွမ်းလှည့်
ဆွမ်းပန်း န၊ <hsun: pan:> 斋饭； ဆွမ်းကြင်းပန်းကြင်းပေးတော်မူ
ပါ။ 给点剩斋饭吧！
ဆွမ်းပွဲ န၊ <hsun: bwe:> 斋席
ဆွမ်းပိတ် က၊ <hsun: pheit> ①施主请僧人前来用斋 ②僧
侣请施主每天布斋 ③施主奉请僧侣每天前来化斋
ဆွမ်းဘုန်းပေး က၊ <hsun: phon: pei:> 僧侣用斋
ဆွမ်းမွှေး န၊ <hsun: hmwei:> 【植】黄喜马莓，叶子香(做饭
时放入) Rubus elipticus, smith